

မာတိကာ



စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ဒုက္ခေ ဉာဏံ တရားတော်	၁-၈
၂။	အာရုံ ခွါရ သိလိုက်က မှတ်ကြ သောတာပန် တရားတော်	၉-၂၈
၃။	သင်္ခါရ အစုအပုံသာ မြင်လိုက်ပါ သူဟာ တရားရတာဖြစ်သတည်း တရားတော်	၂၉-၄၄
၄။	သင်္ခါရ အစုအပုံ တရားတော်	၄၅-၆၃
၅။	ဥပေက္ခာနှင့်ယှဉ်သောသတိ၏ ပတ်ဝန်းကျင်မှ သန့်ရှင်းစင်ကြယ်သော တရားတော်	၆၄-၈၀
၆။	အဗျာကတ တရားတော်	၈၁-၁၀၂
၇။	ပကတိ အနတ္တ ပထဝီ ဓါတ်မျှပါတ်ကား တရားတော်	၁၀၃-၁၁၉
၈။	နိဗ္ဗာန် သန္တိကိရိယာ စ တရားတော်	၁၂၀-၁၄၀
၉။	နိဿရဏာတ္တေ ဝဋ်မှထွက်မြောက်ခြင်း တရားတော်	၁၄၁-၁၄၉